

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး

ကြော်ငြာစာအမှတ် (၁/ ၂၀၂၃)

လျှောက်လွှာခေါ်ယူခြင်း

၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်)

၁။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၁၀) နေရာအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်။

၂။ လျှောက်ထားသူသည်-

- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
- (ခ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။
- (ဂ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊
- (ဃ) ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး (၂၇) နှစ် ထက်မကျော်လွန်သူဖြစ်ရမည်။ (နိုင်ငံ့ဝန်ထမ်းနှင့် မဟာဘွဲ့ရရှိသူဖြစ်ပါက အသက် ၃၅ နှစ် ထက်မကျော်စေရ)
- (င) အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်၊
- (စ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း (Dismissal)၊ ရာထူးမှ ထုတ်ပယ်ခြင်း (Removal)ခံရသူများ လျှောက်ထားခွင့်မရှိပါ။ (ယခင်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါက (သို့မဟုတ်) ဝန်ထမ်းအဖြစ်မှ နုတ်ထွက်ခဲ့ပါက ဌာန၏ နုတ်ထွက်ခွင့်ပြုကြောင်း အမိန့်စာ မိတ္တူ ပူးတွဲတင်ပြရမည်။)

၃။ လျှောက်လွှာပုံစံအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ Website www.mougo.gov.mm တွင် Download ရယူပြီး လျှောက်လွှာနှင့်အတူ အောက်ပါ စာရွက်စာတမ်းများပူးတွဲပါရှိရမည်-

- (က) ကိုယ်ရေးမှတ်တမ်းအကျဉ်း၊
- (ခ) ဘွဲ့လက်မှတ်မိတ္တူ၊
- (ဂ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)၊
- (ဃ) (၁) လအတွင်း ရိုက်ကူးထားသော (1.5 " x 1.75 ") အရွယ် ကာလာ ဓါတ်ပုံ (၃) ပုံ (ကျောဘက်တွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ရေးသားရန်)၊

- (င) အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) (မိတ္တူ)(မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ် ရေးထိုးရန်) ၊
- (စ) သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင်ကတ်ပြား (မူရင်း ၊ မိတ္တူ)၊
- (ဆ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၁) လအတွင်း ရယူထားသည့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် (မူရင်း)နှင့် သက်ဆိုင်ရာနယ်မြေရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက် (မူရင်း)၊ ကိုဗစ်-၁၉ ကာကွယ်ဆေး (၂) ကြိမ် ထိုးနှံပြီးကြောင်းမှတ်တမ်း (Certificate) (မိတ္တူ)၊
- (ဇ) သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ (၁) လအတွင်း ရယူထားသော ကျန်းမာရေး ကောင်းမွန်ကြောင်း ဆေးလက်မှတ်ထောက်ခံချက် (မူရင်း)၊
- (ဈ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် ပြန်တမ်းဝင်အရာရှိတစ်ဦးဦး၏ ထောက်ခံချက် (မူရင်း)။

၄။ လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန Website တွင် ရယူနိုင်ပြီး လျှောက်လွှာများကို ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ လူကိုယ်တိုင် (သို့မဟုတ်) အမြန်ချောပို့ (သို့မဟုတ်) mougu41umo@gmail.com သို့ (၁၄-၂-၂၀၂၃) ရက်နေ့ ရုံးချိန်အရောက် နောက်ဆုံးထားပေးပို့ လျှောက်ထားရမည်။

၅။ နိုင်ငံ့ဝန်ထမ်းများဖြစ်ပါက လျှောက်လွှာပုံစံ (၁) စုံအား သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးသို့ ပေးပို့လျှောက်ထားရမည်။

၆။ ရာထူးနေရာများအတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ ဘာသာရပ်ဆိုင်ရာ မေးခွန်းများကို (၂၅-၂-၂၀၂၃) ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ မွန်းလွဲ (၁၄:၃၀) နာရီအထိ ရေးဖြေစာမေးပွဲ စစ်ဆေးမည်ဖြစ်ပြီး ရေးဖြေအောင်မြင်သူများကိုသာ လူတွေ့နှုတ်ဖြေစစ်ဆေးမှု ပြုလုပ်မည်ဖြစ်သည်။

၇။ ဖြေဆိုခွင့်ကတ်ပြားများကို (၂၄-၂-၂၀၂၃) ရက်နေ့၌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနတွင် ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက် ထုတ်ယူရမည်ဖြစ်သည်။

၈။ ဖြေဆိုခွင့်ရရှိသူများသည် ရေးဖြေစာမေးပွဲလာရောက်ဖြေဆိုချိန်တွင် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် (မူရင်း)၊ ဘွဲ့လက်မှတ် (မူရင်း) များ ပါရှိရမည်ဖြစ်ပြီး မပါရှိပါက စာမေးပွဲဖြေဆိုခွင့် ရမည်မဟုတ်ပါ။

၉။ ဖြေဆိုခွင့်ရရှိသူ အမည်စာရင်း၊ ခုံအမှတ်တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ Website www.mougo.gov.mm နှင့် ဌာနကြော်ငြာသင်ပုန်းတို့တွင် ကြေညာပေးထားမည် ဖြစ်ပါသည်။

၁၀။ သတ်မှတ်ရက်ထက် နောက်ကျမှရောက်လာသော လျှောက်လွှာများ၊ အရည်အချင်းသတ်မှတ် ချက်နှင့် မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ အထောက်အထား မပြည့်စုံသော လျှောက်လွှာများ၊ မှားယွင်းဖြည့်သွင်းထားသော လျှောက်လွှာများအား ပယ်ဖျက်ပါမည်။

၁၁။ ဖြေဆိုခွင့်ရရှိသူများသည် နေပြည်တော်ကောင်စီနယ်မြေသို့ ဝင်ရောက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်၍ ဝင်ရောက်ရမည် ဖြစ်သည်။

၁၂။ အသေးစိတ်သိရှိလိုပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ ဖုန်း ၀၆၇၃-၄၀၈၆၆၈ ၊ ၀၆၇၃-၄၀၈၆၃၃ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန